

မူရင်း (သက်ဆိုင်ရာအခွန်ရုံးသို့ ပြန်ပို့ရန်)

ဘဏ်စာရင်းအမှတ် -----

၂။ ဝင်ငွေနှင့်ပိုင်ဆိုင်မှုအပေါ်တွင်ကောက်ခံသည့်အခွန်

၂-၁။ ဝင်ငွေခွန်

-----မြို့-----ဘဏ်သို့ပေးသွင်းသည့် ဝင်ငွေခွန်

အခွန်ထမ်းမှတ်ပုံတင်အမှတ် -----

အခွန်ထမ်းအမည်နှင့်လိပ်စာ -----

သင့်ငွေ { (ဂဏန်းဖြင့်) -----
(စာဖြင့်)ကျပ် -----

ရက်စွဲ -----

(ဘဏ်မှဖြည့်သွင်းရန်)

၁။ ချလန်အမှတ်-----

၂။ အခွန်ရငွေ မှတ်ပုံတင်စာရင်းတွင်
ရေးသွင်းသည့် အမှတ်

၃။ အခွန်ရငွေ မှတ်ပုံတင်စာရင်းတွင်
ရေးသွင်းသည့် ရက်စွဲ

တာဝန်ခံအရာရှိ

စာရင်းကိုင်

သက်ဆိုင်ရာ
အခွန်ရုံးတံဆိပ်

ဘဏ်တံဆိပ်

ဘဏ်မန်နေဂျာ

မိတ္တူ-၁ (ဘဏ်၌ထားရန်)

ဘဏ်စာရင်းအမှတ် -----

၂။ ဝင်ငွေနှင့်ပိုင်ဆိုင်မှုအပေါ်တွင်ကောက်ခံသည့်အခွန်

၂-၁။ ဝင်ငွေခွန်

-----မြို့-----ဘဏ်သို့ပေးသွင်းသည့် ဝင်ငွေခွန်

အခွန်ထမ်းမှတ်ပုံတင်အမှတ် -----

အခွန်ထမ်းအမည်နှင့်လိပ်စာ -----

သင့်ငွေ { (ဂဏန်းဖြင့်) -----
(စာဖြင့်)ကျပ် -----

ရက်စွဲ -----

(ဘဏ်မှဖြည့်သွင်းရန်)

၁။ ချလန်အမှတ်-----

၂။ အခွန်ရငွေ မှတ်ပုံတင်စာရင်းတွင်
ရေးသွင်းသည့် အမှတ်

၃။ အခွန်ရငွေ မှတ်ပုံတင်စာရင်းတွင်
ရေးသွင်းသည့် ရက်စွဲ

တာဝန်ခံအရာရှိ

စာရင်းကိုင်

သက်ဆိုင်ရာ
အခွန်ရုံးတံဆိပ်

ဘဏ်တံဆိပ်

ဘဏ်မန်နေဂျာ

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ
ပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်
အကောက်များကို ပေးဆောင်ရန် တာဝန်ရှိသည်။

(အခွန်ပေးသွင်းသူသို့ ပြန်ပေးရန်ဖြတ်ပိုင်း)

၂၀ -၂၀ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန်

(ကျပ် -----

ပေးသွင်းသဖြင့် လက်ခံရရှိပါသည်။

ရက်စွဲ။ ခုနှစ်။ လ၊ ရက်

ဘဏ်မန်နေဂျာ

ဘဏ်တံဆိပ်

အခွန်ဆောင်ထား နိုင်ငံသား
လေးစားသမှုတို့ဂုဏ်ပြု